

လူဝင်မှုကြီးကြပ်ရေး အကြံဉာဏ် နှင့် လျှောက်လွှာတင်ရန် ကူညီခြင်းဆိုင်ရာ စီမံချက် (IAAAS)

အချက်အလက်စာစောင် [BURMESE]

IAAAS ဆိုသည်မှာ ဘာလဲ

Immigration Advice and Application Assistance Scheme (IAAAS) (လူဝင်မှုဌာန အကြံဉာဏ် နှင့် လျှောက်လွှာတင်ရန် ကူညီခြင်းဆိုင်ရာ စီမံချက်) ဆိုသည်မှာ ဩစတြေးလျားနိုင်ငံအတွင်းသို့ တရားဝင် ရောက်လာကြပြီး စံအရည်အချင်းကိုပြည့်မီကြသော ကာကွယ်စောင့်ရှောက်မှုဗီဇာ လျှောက်လွှာရှင်များ သို့မဟုတ် ၁၉၄၆ ခုနှစ် လူဝင်မှုဌာန ကလေးများအား အုပ်ထိန်းခြင်းဆိုင်ရာ (IGOC) အက်ဥပဒေ အရ (ဩစတြေးလျားနိုင်ငံ၌ မည်သည့် ဗီဇာမျိုးအတွက်မဆို) ဝန်ကြီး၏ အုပ်ထိန်းခံဖြစ်သော အရွယ်မရောက်သေးသူများအနေနှင့် အစိုးရ၏ ငွေကြေးအထောက်အပံ့ဖြင့် အသိပညာရှင်ဆန်သော လူဝင်မှုဆိုင်ရာ အကြံဉာဏ်များကို ရယူနိုင်၍ လျှောက်လွှာတင်ရန် အကူအညီကိုလည်း ရယူနိုင်သည့် အစီအမံတစ်ရပ်ဖြစ်ပါသည်။

IAAAS ထံမှ မည်သူတွေက အကူအညီရနိုင်သလဲ

သင်သည် အောက်ပါအခြေအနေများတွင် IAAAS စီမံချက်အရ ပြောင်းရွှေ့နေထိုင်ခြင်းဆိုင်ရာ အကြံဉာဏ် ကို ရယူရန်အတွက် အရည်အချင်းပြည့်မီနိုင်ဖွယ်ရှိမည်။

- ဩစတြေးလျားနိုင်ငံသို့ သက်တမ်းရှိသော ဗီဇာဖြင့် တရားဝင်ရောက်လာခြင်း
- ခိုင်လုံသော နှိပ်စက်ညှဉ်းပန်းခံရမည်ဟု ကြောက်ရွံ့နေမှုကို အကြောင်းပြလျက် ဩစတြေးလျားနိုင်ငံတွင် ကာကွယ်မှုရရန် ဗီဇာရယူလိုနေခြင်း
- မှတ်တမ်းဝင် ပြောင်းရွှေ့နေထိုင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးကို အသုံးမပြုသေးခြင်း သို့မဟုတ် မသုံးတော့ခြင်း
- ဩစတြေးလျားနိုင်ငံတွင် တရားဝင် ကာကွယ်မှုဗီဇာလျှောက်လွှာကို ယခင်က မစိစစ်ခံခဲ့ရဘူးခြင်း
- ငွေကြေး ကျပ်တည်းနေခြင်းတို့ဖြစ်ပါသည်။

သင်သည် အောက်ပါအခြေအနေများတွင် IAAAS စီမံချက်အရ လျှောက်လွှာတင်ခြင်းဆိုင်ရာအကူအညီကို အပြည့်အဝ ရရှိရန်အတွက် အရည်အချင်းပြည့်မီနိုင်ဖွယ်ရှိမည်။

- အထက်ပါစံကို ပြည့်မီပြီး
- အောက်ပါအခြေအနေများကြောင့် လွန်မင်းစွာ အားနည်းချက်ရှိနေလျှင်

- အသိအမြင်ပိုင်းဆိုင်ရာ အခြေခံအလုပ်များကို ထိခိုက်စေသော အခြေအနေများ (ဥပမာ down syndrome ဒေါင်းရောဂါလက္ခဏာ၊ autism ကလေးဘဝမှစ၍ တဖြည်းဖြည်းဖြစ်လာသော အထီးကျန် စိတ်ဝေဒနာ၊ ရောဂါကြောင့်ဖြစ်သော စိတ်ဖောက်ပြန်မှု) ရှိလျှင်
 - စိတ်ဝေဒနာ
 - အတိတ်ကာလတတွင် နှိပ်စက်ညှဉ်းပန်းခံခဲ့ရခြင်းနှင့် စိတ်ဒဏ်သင့်ခဲ့ရခြင်း
 - မသန်မစွမ်းဖြစ်နေစေသော နာမကျန်းမှု
 - မူးယစ်ဆေးဝါးစွဲနေခြင်းတို့ဖြစ်သည်
- ၁၉၄၆ ခုနှစ် လူဝင်မှုဌာန ကလေးများအား အုပ်ထိန်းခြင်းဆိုင်ရာ (IGOC) အက်ဥပဒေ အရ အရွယ်မရောက်သေးသူတစ်ဦးဖြစ်လျှင်တို့ဖြစ်သည်။ သူငယ်များအတွက် အချက်အလက်စာစောင်ကိုကြည့်ပါ။

အကြံဉာဏ် နှင့် အကူအညီတို့အကြား ဘာကွာခြားချက်ရှိသလဲ

IAAAS လူဝင်မှု 'အကြံဉာဏ်' ဆိုသည်မှာ IAAAS ဝန်ဆောင်မှုပေးသူက လူတစ်ဦးအား လူကိုယ်တိုင် သို့မဟုတ် ဗီဒီယိုအသုံးပြု မျက်နှာခြင်းဆိုင် ဆွေးနွေးပွဲ၌ သို့မဟုတ် တယ်လီဖုန်းဖြင့် ထိုလူ၏ ကာကွယ်စောင့်ရှောက်မှုစီမံ ဝန်ဆောင်မှုနှင့် ပတ်သက်သော သိကောင်းစရာ အချက်အလက်များကို ပေးခြင်းနှင့် အကြံဉာဏ်ပေးခြင်းဖြစ်သည်။ ယင်းအကြံဉာဏ်ကို လူတစ်ဦး၊ မိသားစုတစ်စု သို့မဟုတ် လူတစ်အုပ်စုကို ပေးနိုင်သည်။

IAAAS ဗီဒီယိုလျှောက်လွှာ 'အကူအညီ' ဆိုသည်မှာ IAAAS ဝန်ဆောင်မှုပေးသူက ဗီဒီယိုလျှောက်လွှာရှင်တစ်ဦးအား ဗီဒီယိုလျှောက်လွှာကို ပြီးပြည့်စုံအောင်ဖြည့်စွက်၍ ဗီဒီယိုလျှောက်လွှာကို တင်ရန် ကူညီခြင်းဖြစ်သည်။

IAAAS ၌ SSI က မည်သည့်အခန်းကဏ္ဍမှ ပါဝင်သလဲ

Settlement Services International (SSI) သည် အမြတ်အစွန်းကို ပမာနမထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး IAAAS ဝန်ဆောင်မှုများကို လုပ်ကိုင်ဆောင်ရွက်ပေးရန်အတွက် ပြည်ထဲရေးဌာနမှ ကန်ထရိုက်ရထားသည်။ SSI သည် ဝန်ဆောင်မှုများကို လုပ်ကိုင်ဆောင်ရွက်ပေးရာ၌ ဩစတြေးလျားနိုင်ငံတစ်ခွင်လုံးတွင်ရှိသော အထူးကျွမ်းကျင်မှုရှိသည့် အစုစပ် အဖွဲ့အစည်းများနှင့်အတူ ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်လိမ့်မည်ဖြစ်သည်။

IAAAS မှ အကူအညီရရန် ကျွန်ုပ် မည်သူကို ခေါ်ရမလဲ

SSI အား **1800 932 082** ၌ အခမဲ့ ဖုန်းဆက်၍ ဆက်သွယ်ပါ
 သို့မဟုတ် ကျွန်ုပ်တို့၏ အောက်ပါ ဝက်ဘ်ဆိုက်မှတစ်ဆင့် လျှောက်ပါ
www.ssi.org.au/

SSI က ထိုနောက်တွင် သင်၏ အရည်အချင်းပြည့်မီမှုကို စိစစ်ရန် သင့်ဒေသခံ ဝန်ဆောင်မှုပေးသူထံသို့ လွှဲပြောင်းပေးပါလိမ့်မည်။

အကယ်၍ကျွန်ုပ် IAAAS အတွက် အရည်အချင်းပြည့်မီမှုရှိလျှင်နောက်တဆင့် ဘာဖြစ်မလဲ

အကယ်၍သင်သည် IAAAS အတွက် အရည်အချင်းပြည့်မီမှုရှိပါက သင်သည် သင့်အတွက် တာဝန်ချထားပေးသော ပြောင်းရွှေ့နေထိုင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်နှင့် ဆက်သွယ်ရပါလိမ့်မည်။

သင်၏ ပထမ တွေ့ဆုံမှုနှင့် သင့်အား IAAAS ဝန်ဆောင်မှု ပေးသူနှင့် ရှေ့ဆက်တွေ့ဆုံမှုများကို နည်းလမ်းပေါင်းစုံအရ လုပ်နိုင်လိမ့်မည်ဖြစ်သည်။ တွေ့ဆုံမေးမြန်းမှုကို ပြုလုပ်ရန်အတွက် သင်သည် သင်နှင့်အနီးဆုံးနေရာရှိသော ဝန်ဆောင်မှုပေးသူ၏ရုံးသို့ သွားရောက်နိုင်သည်။ သို့မဟုတ် မျက်နှာခြင်းဆိုင် ဆွေးနွေးရန်အတွက် ဗီဒီယိုအသုံးပြု မျက်နှာခြင်းဆိုင် ဆွေးနွေးခြင်းဆိုင်ရာ ပံ့ပိုးပစ္စည်းများကို အသုံးပြုနိုင်သည် သို့မဟုတ် ၎င်းတို့အား ဖုန်းဖြင့် ဆက်သွယ်နိုင်ပါသည်။

အကယ်၍သင်သည် ဤ နည်းလမ်းများအထဲမှ မည်သည့်နည်းလမ်းကိုမျှ မသုံးနိုင်လျှင် SSI က အခြားသော ဆက်သွယ်နိုင်ရာ နည်းလမ်းများကို ကူညီဖော်ထုတ်ပေးပါလိမ့်မည်။

ကျွန်ုပ် အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်လျှင်ကော

အကယ်၍သင်သည် SSI အား စကားပြောရန်အတွက် စကားပြန်ကို လိုအပ်လျှင် အခမဲ့ ဝန်ဆောင်မှုရရန်အတွက် ကျေးဇူးပြု၍ ဘာသာပြန်နှင့် စကားပြန် ဝန်ဆောင်မှုအဖွဲ့အစည်း (TIS National) ကို 131 450 ၌ ဖုန်းဆက်ပြီး ၎င်းတို့အား SSI ကို **1800 932 082** သို့ ဖုန်းခေါ်ခိုင်းပါ။ အကယ်၍ သင်၏ ပြောင်းရွှေ့နေထိုင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်နှင့် ပြောဆို ဆက်သွယ်ရန် လိုအပ်လျှင်လည်း သင့်အား စကားပြန်တစ်ဦးကို အခမဲ့စီစဉ်ပေးလိမ့်မည်ဖြစ်သည်။

ကျွန်ုပ်၏ IAAAS နှင့် အတွေ့အကြုံအပေါ်ရှိသောကျွန်ုပ်၏ထင်မြင်ချက်များကိုကျွန်ုပ်မည်ကဲ့သို့ ပြောပြနိုင်မလဲ

အကယ်၍သင်သည် IAAAS ဝန်ဆောင်မှုများနှင့်သက်ဆိုင်သည့် သင့်အတွေ့အကြုံများအကြောင်းကို တုံ့ပြန်ချက်ပေးလိုပါက SSI ကို **1800 932 082** ၌ ဆက်သွယ်ပါ။ သို့မဟုတ် သင်၏ တုံ့ပြန်ချက်ကို မည်သည့် ဘာသာစကားဖြင့်မဆို အောက်ပါသို့ အီးမေးလ်ပို့ပါ။ **info@ssiaaas.org.au** ကျွန်ုပ်တို့သည် သင်၏ ထင်မြင်သုံးသပ်ချက်များကို အလေးထားပြီး တိုင်တန်းချက် တစ်စုံတစ်ရာကို စုံစမ်းစစ်ဆေးပါမည်။